

မူဝါဒစာတမ်း

Parkview Healthမှ အရေးပေါ်နှင့် အခြားလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လူနာများ ငွေပေးချေနိုင်မှုအပေါ် ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဆောင်ရွက်ပေးလျက်ရှိပါသည်။ Parkview Healthမှ ၎င်း၏ဝန်ဆောင်မှုများ နှင့် အရေးပေါ်ဌာနများမှ အရေးပေါ် ကျန်းမာရေးအခြေအနေများအတွက် လူတစ်ဦးချင်းစီကို လူတန်းစားခွဲခြားခြင်းမရှိဘဲ လူတစ်ဦးချင်း ငွေပေးချေနိုင်မှုအပေါ် ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ Parkview Healthအတွက် ထောက်ပံ့ငွေ စည်းမျဉ်းအောက်တွင် အကူအညီပေးလျက်ရှိပါသည်။ Parkview Healthဌာနများနှင့် အရေးပေါ်ဌာနများမှ အရေးပေါ် ဆေးဘက်ဆိုင်ရာ အခြေအနေများအတွက် ကုသမှုခံယူမီ အရေးပေါ်ဌာနလူနာများအား ငွေပေးဆောင်ရန် တောင်းဆိုခြင်း သို့မဟုတ် ခွဲခြားဆက်ဆံမှုမရှိဘဲ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုကို ဝင်ရောက်စွက်ဖက်သည့် ကြွေးမြီစုဆောင်းခြင်းဆိုင်ရာလုပ်ဆောင်မှုများကို ခွင့်ပြုခြင်း ကဲ့သို့သော တစ်ဦးချင်းစီကို အရေးပေါ်ဆေးကုသမှုခံယူရန် တားဆီးမှု လုပ်ဆောင်မှုများတွင်ပါဝင်ခြင်းမှ တားမြစ်ထားသည်။ Parkview Healthဌာနများနှင့် အရေးပေါ်ဌာနများသည် EMTALA မှလိုအပ်သည့်အတိုင်း အရေးပေါ်ကျန်းမာရေးအခြေအနေများကို စောင့်ရှောက်ပြီး ၎င်း၏ အကောင်အထည်ဖော်မှု စည်းမျဉ်းများမှာ ကျန်းမာရေး စစ်ဆေးမှုပေးခြင်း၊ ကုသမှုကို တည်တံ့အောင် လုပ်ဆောင်ပေးခြင်း၊ လိုအပ်ပါက တစ်ဦးချင်းကို အခြားဆေးကုသမှုသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် ညွှန်ပေးခြင်းတို့ဖြစ်သည်။ အချုပ်အခြာဖြင့်ဆိုရသော် Parkview Healthမှ ၎င်း၏ဝန်ဆောင်မှုများ နှင့် အရေးပေါ်ဌာနများမှ ဖဒရယ်ဥပဒေ ကုန်ခေါင်းစဉ် 42 အခန်း IV အခန်းခွဲ Gအရ အရေးပေါ် ကျန်းမာရေးအခြေအနေများအတွက် သို့မဟုတ် နောက်ဆက်တွဲစည်းမျဉ်းများ (သက်ကြီးရွယ်အို ဆေးကုသမှုနှင့် ဆင်းရဲနွမ်းပါးသူကုသရေး ဝန်ဆောင်မှုဝင်တာများ၊ ကျန်းမာရေးနှင့်လူသားဝန်ဆောင်မှုများဌာန၊ စံသတ်မှတ်ချက်များနှင့် အသိအမှတ်ပြုလက်မှတ်) ထောက်ပံ့ပေးပါမည်။ ဤမူဝါဒ၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့၏ လူနာများ၊ ဝန်ထမ်းများ၊ ဆရာဝန်များနှင့် လူမှုအသိုင်းအဝိုင်းများသို့ ငွေကြေးအထောက်အပံ့အတွက် ရရှိနိုင်မည့် ဝန်ဆောင်မှုများ၊ လျှောက်လွှာလုပ်ငန်းစဉ်နှင့် အရည်အချင်းပြည့်မီမှုများနှင့် ပတ်သက်ပြီး တိကျသော အချက်အလက်များကို ထောက်ပံ့ပေးနိုင်ရန်အတွက် ဖြစ်ပါသည်။ ဤမူဝါဒအား Parkview Health ဒါရိုက်တာ ဘုတ်အဖွဲ့မှ လွှဲအပ်ထားသည့် အခွင့်အာဏာအရ Parkview Health ဘဏ္ဍာရေး ကော်မတီမှ အတည်ပြုခဲ့သည်။

စကားလုံးအဓိပ္ပါယ်သတ်မှတ်ချက်များ

- အခါ။ အရေးပေါ် ကုသမှု** ဆိုသည်မှာ စိတ်ကျန်းမာရေးအခြေအနေအပါအဝင် အပြင်းအထန်ကျင်ခြင်းမျိုးကဲ့သို့ လုံလောက်ပြင်းထန်သည့် ရောဂါလက္ခဏာများပြသပြီး ချက်ချင်းဆေးဝါးကုသမှုခံယူနိုင်သည့်အခြေအနေမရှိပဲ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်းဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။
- ဘီ။ ဆေးဘက်ဆိုင်ရာ လိုအပ်သော စောင့်ရှောက်မှု** ဆိုသည်မှာ လူနာတစ်ယောက်အား စမ်းသပ်စစ်ဆေးခြင်း၊ သက်သာအောင်ကုသပေးခြင်း၊ အသက်အန္တရာယ်ရှိသည့်အခြေအနေမှ ကာကွယ်ခြင်း၊ နာကျင်ခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပျက်စီးခြင်း၊ မသန်စွမ်းဖြစ်သွားနိုင်ခြင်းနှင့် ယေဘုယျ အဖျားကြီးခြင်းသို့မဟုတ် စိတ်ပိုင်း/ရုပ်ပိုင်းအားနည်းခြင်းကို ကာကွယ်ကုသခြင်းတို့ဖြစ်သည်။
- စီ။ လျှောက်ထားခြင်းကာလ** ဆိုသည်မှာ ကုသမှုခံယူခြင်းစတင်သည့်အချိန်မှစပြီး လူနာအား ငွေတောင်းခံလွှာစတင်ထုတ်ပေးသည့်ရက်မှ ရက်ပေါင်း ၂၄၀ မြောက်ရက်အထိအတွင်း သို့မဟုတ် ပုံမှန်မဟုတ်သော ကောက်ခံခြင်းလုပ်ငန်းစဉ်စတင်သည့်အချိန်Parkview Health မှ စာဖြင့်ရေးသားပြီး နောက်ဆုံးရက်သတ်မှတ်ပြီးသည်မှ ရက်ပေါင်း ၃၀ အတွင်းဖြစ်သည်။
- ဒီ။ အထွေထွေကုန်ကျစရိတ်များ (AGB)** သည် အရေးပေါ် သို့မဟုတ် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုအတွက် တောင်းဆိုရန် Medicare ဝန်ဆောင်ခနှင့် ပုဂ္ဂလိက ကျန်းမာရေး အာမခံများမှ ခွင့်ပြုထားသော ငွေကြေးပမာဏဖြစ်ပါသည်။ Parkview Healthသည် Look Back Method (ပန်လွန်ကုသမှုစစ်ဆေးသည့် နည်း)ဖြင့် အထွေထွေကုန်ကျစရိတ်များကို တွက်ချက်သည်။
- အီး။ Look Back Method (ပန်လွန်ကုသမှုစစ်ဆေးသည့် နည်း)သည်** လွန်ခဲ့သည့်နှစ်၏ Medicareနှင့် ပုဂ္ဂလိကကျန်းမာရေးအာမခံများမှ ပေးဆောင်ခဲ့သည့်ကုန်ကျစရိတ်များကိုကုသမှုပြုကြံ့နှစ်၏ အထွေထွေကုန်ကျစရိတ်ပမာဏ များကို သတ်မှတ်ခြင်းဖြစ်သည်။
- အက်စ်။ စုစုပေါင်း မိသားစုဝင်ငွေ** ဆိုသည်မှာ ပြည်ထောင်စု ဝင်ငွေခွန်ပုံစံ 1040 တွင်သတ်မှတ်ထားသည့် စုစုပေါင်းမိသားစုဝင်ငွေဖြစ်ပြီး ၎င်းမိသားစုဝင်များ၏ လက်ရှိ အလုပ်အကိုင်မှရရှိသည့် စုစုပေါင်းဝင်ငွေနှင့် အပိုင်း ဒီတွင်ဖော်ပြထားသည့် အခြား ဝင်ငွေရလမ်းများမှ ဝင်ငွေများဖြစ်သည်။
- ဂျီ။ Parkview ကျန်းမာရေး ဝန်ဆောင်မှု ဖေ့လီယာ** ကို အရပ်ရပ်မြောက်ပိုင်း အင်ဒီယားနားနှင့် အနောက်မြောက်ပိုင်း အိုဟိုင်းအိုးပရိန်းနယ်၏ အောက်ပါပြည်နယ်များအဖြစ် ယဘော့ယျ အားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ အင်ဒီယားနား တွင် - Adams, Allen, DeKalb, Huntington, Kosciusko, LaGrange, Noble, Steuben, Wabash, Wells, Whitley, Fulton, Marshall, Miami, Grant, Cass ကတင်တီများ၊ အိုဟိုင်းအိုးတွင် Defiance, Paulding, Van Wert, Williams, Fulton, Henry ကတင်တီများ

လုပ်ငန်းစဉ်

အခါ။ ငွေကြေးထောက်ပံ့ခြင်း မူဝါဒလုပ်ဆောင်ချက်များကို အများပြည်သူသိစေရန် ဆက်သွယ်အသိပေးခြင်း

- Parkview ၏ ငွေကြေး ထောက်ပံ့မှု မူဝါဒမိတ္တူတူ၊ လျှောက်လွှာနှင့် နားလည်ရလွယ်သော အသုံးအနှုန်းများ ပါသည့် အတိုချုပ် ရှင်းလင်းချက်တို့ကို Parkview.com တွင်ဖတ်ရှုစေ၊ ဆေးရုံ၏ ငွေစာရင်းဌာနအားလုံးတွင်ဖတ်ရှုစေ၊ လူနာနှင့်ဆိုင်သော စာရင်းကိုင်ဌာန၏ ခေါ်ဆိုရေးစင်တာရှိ 260-266-6700 သို့လည်းကောင်း၊ အခမဲ့ဖုန်းပြောဆိုနိုင်သည့် 855-814-0012 သို့လည်းကောင်း ခေါ်ဆို၍ဖတ်ရှုစေ ရယူနိုင်သည်။
- Parkview ၏ ငွေကြေးထောက်ပံ့ခြင်း မူဝါဒအကြောင်းလက်ကမ်းစာစောင်များကို ဆေးရုံစာရင်းသွင်းနေရာတိုင်းတွင်ရနိုင်သည်။
- အရေးပေါ်ဌာနနှင့် ဆေးရုံစာရင်းသွင်းနေရာတိုင်းတွင် ငွေကြေးထောက်ပံ့ခြင်းနှင့်ဆိုင်သည့် ဆိုင်းဘုတ်များကို ထားရှိသွားမည်ဖြစ်ပြီး ငွေကြေးထောက်ပံ့ခြင်းမူဝါဒနှင့်ပတ်သက်သည့်များကို ပိုမိုသိရှိလိုပါက မေးမြန်းစုံစမ်းနိုင်သည့် သတင်းအချက်အလက်များကိုပါ ထည့်သွားပါရှိသွားပါမည်။
- လူနာများအနေနှင့် ဆေးရုံစာရင်းသွင်းသည့် အချို့အရပ်သုံးစကားဖြင့်အကျဉ်းချုပ်ကို ပေးပါမည်။
- ငွေတောင်းခံလွှာထုတ်ပေးသည့်အချိန်တိုင်း လူနာအား ငွေကြေးအထောက်အပံ့ရယူနိုင်ကြောင်းကို အသိပေးသွားမည်ဖြစ်ပြီး ဆက်သွယ်နိုင်သည့် သတင်းအချက်အလက်များကိုလည်း တစ်ပါတည်း ပေးသွားမည်ဖြစ်သည်။
- ဤမူဝါဒ၏ အရပ်သုံးစကားဖြင့်အကျဉ်းချုပ်ကို ငွေတောင်းခံလွှာနှင့်အတူ လူနာသို့ပေးပို့ပေးမည်ဖြစ်ပြီး လျှောက်ထားရမည့်ညွှန်ကြားချက်ပါ ပါရှိပါမည်။
- Parkview ၏ လမ်းညွှန်အတိုင်း ကုန်ကျစရိတ်ကိုမတတ်နိုင်သည့် လူနာများအနေနှင့် ငွေကြေးထောက်ပံ့ခြင်းသတင်းအချက်အလက်များကို ပေးထားမည်ဖြစ်သည်။ ငွေကြေးကောက်ခံခွင့်သို့ ဆိုသည့် မူဝါဒမိတ္တူတူကို Parkview.com တွင်ဖတ်ရှုစေ၊ ဆေးရုံ၏ ငွေစာရင်းဌာနအားလုံးတွင်ဖတ်ရှုစေ၊ လူနာနှင့်ဆိုင်သော စာရင်းကိုင်ဌာန၏ ခေါ်ဆိုရေးစင်တာရှိ 260-266-6700 သို့လည်းကောင်း၊ အခမဲ့ဖုန်းပြောဆိုနိုင်သည့် 855-814-0012 သို့လည်းကောင်း၊ ခေါ်ဆို၍ဖတ်ရှုစေ ရယူနိုင်သည်။

ဘီ။ အကျုံးဝင် ဝန်ဆောင်မှုများ

1. အရေးပေါ်နှင့် လိုအပ်သောဆေးဝါးစောင့်ရှောက်မှုကို ငွေကြေးထောက်ပံ့ခြင်းမူဝါဒအရ ခံစားခွင့်ရှိသည်။
 - a. လူနာ၏ မူဝါဒဖြင့် “အကျိုးမဝင်သော” ဝန်ဆောင်မှုများသည် ဆေးဘက်ဆိုင်ရာအရ မလိုအပ်သော ဝန်ဆောင်မှုများဟု မဆိုလိုနိုင်ပါ။
2. တိုက်ရိုက် အသုံးပြု စမ်းသပ်စစ်ဆေးခြင်း၊ Heart Smart CT၊ သွေးကြောဆိုင်ရာ စစ်ဆေးခြင်း၊ ကင်ဆာရောဂါ မျိုးဗီဇဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း စသဖြင့် ကန့်သတ်ချက်မရှိဘဲ အပါအဝင် ရွေးချယ်ထားသော ဝန်ဆောင်မှုများ နှလုံးရောဂါကုထုံး မျိုးဗီဇဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း၊ ခန္ဓာကိုယ် အလေးချိန် ကျဆင်းခြင်း စီမံခန့်ခွဲမှု အစီအစဉ်၊ ဆရာဝန်ရုံးတွဲဖက်ပေးချေမှုများ၊ ဝန်ဆောင်မှုများနှင့် အလှူကုန်ဝန်ဆောင်မှုများသည် ငွေကြေးဆိုင်ရာ အထောက်အပံ့ မူဝါဒအရ သတ်မှတ်ချက် မပြည့်မီပါ။ Park Center Group Home ဝန်ဆောင်မှုများကို သီးခြား ဈေးနှုန်းသတ်မှတ်ပြီး ယေဘုယျအားဖြင့် ဤမူဝါဒအရ သတ်မှတ်ချက် မပြည့်မီပါ။

ဇီ။ အကျုံးဝင်သော ဝန်ဆောင်ပေးသူများ

1. Parkview ဆရာဝန်များအဖွဲ့ သို့ ဆေးဘက်ဆိုင်ရာ ငွေကြေးတောင်းခံခြင်းများ၊ Parkview Home Health၊ Parkview Hospice၊ Parkview Home Infusion၊ နှင့် Parkview နှင့်ချိတ်ဆက်ထားသည့်မည်သည့်ဆေးရုံမဆို ငွေကြေးထောက်ပံ့ခြင်းမူဝါဒတွင် အကျုံးဝင်သည်။ Parkview နှင့်ချိတ်ဆက်ထားသည့် ဆေးရုံများမှာ - Parkview Hospital၊ Randall၊ Parkview Behavioral Health၊ Parkview Park Center၊ Parkview Regional Medical Center၊ Parkview Orthopedic Hospital၊ Parkview Whitley Hospital၊ Parkview Huntington Hospital၊ Parkview Noble Hospital၊ Parkview LaGrange Hospital၊ Parkview DeKalb Hospital၊ Parkview Wabash Hospital၊ Parkview Kosciusko Hospital၊ Parkview Bryan Hospital၊ Parkview Montpelier Hospital၊ နှင့် Parkview Archbold။ အခြား Parkview မဟုတ်သော ဝန်ဆောင်မှုပေးသူများမှာ ဤ ငွေကြေးထောက်ပံ့ခြင်း မူဝါဒနှင့် မသက်ဆိုင်ပါ။ ၎င်းတို့ကဆက်ခံသည့် အဖိုးအခများအား ဤမူဝါဒအရ ထည့်သွင်းစဉ်းစားပေးရန် အကျုံးဝင်သော ဝန်ဆောင်မှုပေးအပ်သူများ (နှင့် အကျုံးမဝင်သော ဝန်ဆောင်မှုပေးအပ်သူများ) စာရင်းကို [Parkview.com/Patient & Visitors/Financial Assistance/](http://Parkview.com/Patient&Visitors/FinancialAssistance/) မည်သည့် Parkview ဝန်ထမ်းများ၏ ဆေးကုသစရိတ်များအကျုံးဝင်သနည်း” တွင် ကြည့်ရှုနိုင်ပါသည်။ ဝန်ဆောင်မှုပေးအပ်သူများနှင့် ပတ်သက်သည့် အချက်အလက်များကို “ဤစာရွက်စာတမ်း” တွင် ကြည့်ရှုပါ။ ဝန်ဆောင်မှုပေးအပ်သူစာရင်းကို လိုအပ်သလို ပြောင်းလဲပြင်ဆင်ပေးသည်။

ဇီ။ အကျုံးဝင် သတ်မှတ်ချက်များ

1. လူနာမိသားစုအားလုံး၏ ဝင်ငွေသည် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ဖက်ဒရယ် လမ်းညွှန်ချက်များ (“ကိုးကားချက်များ” ကဏ္ဍကို ကြည့်ရန်) အရ 200% မကျော်မီသော၊ လျှောက်လွှာတင်ကာလအတွင်း တောင်းခံထားသော ဆေးကုသမှုကုန်ကျစရိတ် (100 %) ကို လျှော့ပေးပါမည်။
2. လူနာမိသားစုအားလုံး၏ ဝင်ငွေသည် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ဖက်ဒရယ် လမ်းညွှန်ချက်များအရ 201%-275% အကျိုး ဖြစ်ပါက၊ လျှောက်လွှာတင်ကာလအတွင်း တောင်းခံထားသော ဆေးကုသမှုကုန်ကျစရိတ် တချို့တဝက် (75%) ကို လျှော့ပေးပါမည်။
3. မိသားစုအချို့အစားသည် ပြီးခဲ့သော ပြည်ထောင်စုအခွန်အကောက်မှတ်တမ်းအရ လူနာသို့မဟုတ် ထောက်ခံသူအားမှီခိုနေရသည့် အရေအတွက်နှင့် သတ်မှတ်ပြီး ငွေကြေးထောက်ပံ့ခြင်းလျှောက်ထားရာတွင်တင်ပြရမည်။ အုပ်ထိန်းသူအခြေအနေတွင် ထောက်ခံပေးသူသည် ၎င်း၏ နှစ်စဉ်အခွန်မှ ကလေးတစ်ယောက်အတွက်တောင်းခံရာတွင် ၂ နှစ်အခွန်ဆောင်ထားသည့်မိတ္တူ၊ သို့မဟုတ် တစ်နှစ် အခွန်ဆောင်ထားသည့်မိတ္တူနှင့်အုပ်ထိန်းခွင့်လက်မှတ်ကို တင်ပြပြီး ကလေးကို မှီခိုအနေနှင့် တင်ပြနိုင်သည်။
4. မိသားစု စုစုပေါင်းဝင်ငွေတွင် ထောက်ခံသူနှင့် အိမ်ထောင်ဖက်၏ အလုပ်အကိုင်မှ စုစုပေါင်းဝင်ငွေ၊ ရေတို/ရေရှည် ထိခိုက်ဒဏ်ရာရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လူမှုဖူလုံကြေးရခြင်း၊ သက်ပြည့်ပင်စင်ရခြင်း၊ စစ်မှုထမ်းပင်စင်၊ ပင်စင်နှင့် ငွေတိုက်စာချုပ်မှ ဝင်ငွေတို့ပါဝင်သည်။ ကိုယ်ပိုင်အလုပ်မှဝင်ငွေ၊ မိတ်ဖက်လုပ်ငန်းများမှ ဝင်ငွေ၊ ကော်ပိုရေးရှင်းကြီးများ၊ အဆောက်အဦး ငှားရမ်းခြင်းမှဝင်ငွေများနှင့် လယ်မြေများမှဝင်ငွေများကိုမူ ရောင်းရန်ရှိကုန်ပစ္စည်းများကိုရောင်းချခြင်းမှ လောင်စာဆီ၊ မီးဖို၊ ရေဖို၊ စီးပွားရေးငှားရမ်းခြင်းတို့အား နှုတ်ယူပြီး ကျန်ရှိသည့်အသားတင်အမြတ်ဖြင့်တွက်ချက်သည်။ အခြားသောအရာများမှာ နှုတ်ယူနိုင်သော စားသောက်ခြင်းများ၊ ဖုန်းဖိုးများနှင့် တန်ဖိုးလျော့ကျခြင်းများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲ ငွေကြေးထောက်ပံ့မှု ခွင့်ပြုရာတွင် နှုတ်ယူတွက်ချက်မည်ဖြစ်သည်။
5. လူနာ (အသေးစားဖြစ်ပါက ထောက်ခံသူ)သည် လိုအပ်သည့် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုအစီအစဉ်များတွင် ပူးပေါင်းပါဝင်ရမည်။
6. အကယ်၍ လူနာသည် အခြားတတ်ယအဖွဲ့အစည်းတွင်အကျုံးဝင်ခြင်း သို့မဟုတ် COBRA အရ အကျုံးဝင်နေပါက အာမခံတွင်ဖော်ပြထားသည့် လူနာဘက်အခြမ်း အကျိုးခံစားခွင့်ကိုသာ ဤ ငွေကြေးထောက်ပံ့မှုမူဝါဒအရ ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ အာမခံကုမ္ပဏီများမှ ပေးချေမှုများသည့် ဤ ငွေကြေးထောက်ပံ့မှုမူဝါဒတွင် အကျိုးမဝင်ချေ။ ကွန်ရက်အတွင်းမဟုတ်သည့် ဝန်ဆောင်မှုကိုအသုံးပြုခြင်း သို့မဟုတ် စည်းမျဉ်းများလိုက်နာရန်ပျက်ကွက်သည့်အတွက် အာမခံကုမ္ပဏီမှ အာမခံပေးရန်ငြင်းဆိုခြင်းခံရပါက ဤ ငွေကြေးထောက်ပံ့မှုမူဝါဒအရ ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ပါ။
7. လူနာသည် ဘဏ္ဍာရေးဆိုင်ရာ ပုံမှန်မှု ရရှိရန်အတွက် ၎င်းသည် Parkview ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ဧရိယာရှိ လူနာထိုင်သည့် ဒေသများတွင် နထိုင်သူ ဖြစ်ရမည် ဖြစ်သည်။ Parkview ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ဧရိယာပေါ်ပေါ်သည့် အခြားပြည်နယ် သို့မဟုတ် နိုင်ငံပေါ်ပေါ်မှ ရတော်ဖြစ်စေ သို့မဟုတ် ရရှိသည့်ကာလအတွက် ဖြစ်စေ လာရောက်သည့်သူများသည် ဘဏ္ဍာရေးဆိုင်ရာ ပုံမှန်မှုအား မရရှိနိုင်ပါ။
8. အကယ်၍ လူနာအကောင့်သည် လျှောက်ထားကာလအတွင်း လျှောက်ထားမှသာ အကျုံးဝင်မည်ဖြစ်သည်။ အသုံးအနှုန်း အမိန့်ပယ်ဖွင့်ဆိုချက်ကို ကြည့်ပါ။ Parkview စုဆောင်းခြင်း မူဝါဒအရ မည်သည့်လူတစ်ဦးတစ်ယောက်ခြင်း ပေးသည့်အကောင့်မဆို ငွေကြေးထောက်ပံ့ခြင်းကို ထောက်ခံသူ၏ အကောင့်သို့သာ ပြန်လည်ပေးအပ်မည်ဖြစ်သည်။
9. IRS တွင် သတ်မှတ်ထားသည့် ပင်စင်ယူသည့် အကောင့်တွင် ပါဝင်၍ ကန့်သတ်မထားသည့်အရာများမှာ - ပင်စင်ဖြစ်သည့် 401K ၊ 403B ဖြစ်ပါ၍ ၎င်းတို့နှင့်ပတ်သက်၍ ပင်စင်ထောက်ပံ့ငွေ ရရှိကြောင်း လက်ခံ မရှိပါက၊ IRAs အနုဖေဇြိ ဘဏ္ဍာရေးဆိုင်ရာ ပုံမှန်မှုအား ထောက်ပံ့ခြင်းမပြုရန် ဆုံးဖြတ်သည်။
10. ငွေကြေး ထောက်ပံ့မှုအတွက် သတ်မှတ်ထားသော 275% ထက် ကျော်လွန်သည့် ဝင်ငွေရှိသူများအပေါ် အထူးအခြေအနေ တစ်ရပ်အဖြစ် အရေးတကြီးဆေးကုသမှု ခံယူနေရသော လူနာများသည် Parkview ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖော်ပြသော ထောက်ပံ့ကမ်းခြေ ရရှိနိုင်သည်။ အရေးတကြီးဆေးကုသမှု ခံယူရန်အတွက် ထောက်ပံ့ကမ်းခြေ ရရှိထားသော လူနာများသည် လျှော်ပစ်သည့် စရိတ် (AGB 72%) ကို ရရှိပါမည်။ Parkview ဆေးရုံ၏ ကျန်းမာရေး ဝန်ဆောင်မှုများအတွက် ယခုနှစ် အထွေထွေကုန်ကျစရိတ်ကို Parkview.com တွင် ကြည့်ရှုနိုင်သည်။
11. အာမခံမဲ့ (ကိုယ်တိုင် ပေးချေသူ)သော လူနာများအတွက် သင့်လျော်သတ်မှတ်ထားသော ဝန်ဆောင်မှုများအားလုံးတွင် Medically Uninsured Discount (MUD) (ဆေးကုသမှု အာမခံမဲ့ လျှော့ပေးမှု) ကျသင့်ငွေ၏ ၃၀ ရာခိုင်နှုန်းကို သတ်မှတ်လိုက်ပါသည်။ MUD ကိစ္စဆောင်ရွက်ရန်အတွက် Charity Medically Uninsured Discounts နည်းလမ်းကို ရည်ညွှန်းလိုက်ပါ။

အီး။ လျှောက်ထားခြင်းလုပ်ငန်းစဉ်

1. ငွေကြေး ထောက်ပံ့ရေး လျှောက်လွှာကို ဆေးရုံ၏ ငွေစာရင်းဌာနတွင်ဖတ်စုစေ၊ လူနာနှင့်ဆိုင်သော စာရင်းကိုင်ဌာန၏ ခေါ်ဆိုရေးစင်တာရှိ 260-266-6700 သို့လည်းကောင်း၊ အခမဲ့ဖုန်းပြောဆိုနိုင်သည့် 855-814-0012 သို့လည်းကောင်း ခေါ်ဆို၍ ဖတ်စုစေ၊ Parkview.com တွင်ဖတ်စုစေ (သို့) MyChart မှတစ်ဆင့်ဖတ်စုစေ တောင်းဆို၍ ရယူနိုင်သည်။

၄. ငွေကြေးအကူအညီအတွက် ထည့်သွင်းစဉ်းစားစရန်အလို့ငှာ လူနာ နှင့်/သို့မဟုတ် လူနာ၏ အိမ်ထောင်ဖက် သို့မဟုတ် အာမခံပေးသူသည် သက်ဆိုင်ရာ ပူးတွဲပါဖိုင် အားလုံး အပါအဝင် ဖြည့်စွက်ပီပီ၊ လက်မှတ်ထိုး၍ ရက်စွဲတပ်ထားသော ငွေကြေးအကူအညီ လျှောက်လွှာကို ပေးပို့တင်သွင်းရပါမည်။ လိုအပ်သော တွဲစာများကို ငွေကြေးထောက်ပံ့မှုလျှောက်လွှာတွင် စာရင်းပြု စုဖော်ပြထားသည်။ ငွေကြေးထောက်ပံ့မှုလျှောက်ထားခြင်းနှင့် တွဲစာများကို ပေးထားသော လိပ်စာအတိုင်း အပြည့်အစုံဖော်ပြပြီး လျှောက်လွှာပါနေ့စွဲမှ ရက် 30 အတွင်းပေးပို့ လျှောက်ထားရမည်။

အက်စ်၊ ခွင့်ပြုခြင်းလုပ်ငန်းစဉ်

၁. ငွေကြေးထောက်ပံ့မှုလျှောက်ထားခြင်းကို Parkview Health ၏ CFO သို့မဟုတ် ကိုယ်စားလှယ်မှ ဆုံးဖြတ်ခွင့်ပြုပေးမည်။
၂. အရေးပေါ် နှင့်လိုအပ်သော ဆေးဝါးကုသမှုအတွက် ငွေကြေးထောက်ပံ့မှုလျှောက်ထားခြင်းကို လျှောက်လွှာတွင်ပါဝင်သည့်နေ့စွဲမှ ထောက်ခံသူ သို့မဟုတ် လူနာ၏အခြေအနေမပြောင်းလဲလျှင်၊ ဆိုလိုသည်မှာ အလုပ်အကိုင်အခြေအနေ ပြောင်းလဲခြင်း၊ ခြောက်လ အကျိုးပင်ပါမည်။ လူနာများသည် လျှောက်လွှာခွင့်ပြုခြင်း ခြောက်လကျော်သွားပါက သို့မဟုတ် ပြန်လည်အတွင်း အခြေအနေများပြောင်းလဲသွားပါက ပြန်လည် လျှောက်ထားရန်လိုအပ်သည်။
၃. လူနာ/အာမခံသူသည် စာဖွင့်ရသေးသောပေးပို့သည့် အကခြင်းကခြားစာဖွင့်သည့် (U စာတိုက်မှ ပေးပို့သည့် စာ သို့မဟုတ် အီးမေးလ်၊ ဖုန်းမတ်စမေး၊ ဖက် စသည့်တို့ဖွင့်) ငှင်းတို့နှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုရရှိခြင်း သို့မဟုတ် ငြင်းပယ်ခြင်းစသည့် အကခြင်းကခြားစာအား လက်ခံရရှိမည်ဖြစ်သည်။
၄. Parkview သည် FQHC ထောက်ပံ့မှုကူညီသည့် မိတ်ဖက်များနှင့်လည်း လက်တွဲ၍ မိတ်ဖက်များမှ လူနာများအား ထောက်ပံ့မှုကူညီသည့် အဖွဲ့များမှ Parkview တွင် လာရောက်ကြသည့်အခါ ငှင်းတို့မှ ရနိုင်သည့် ထောက်ပံ့မှုကူညီသည့်အဖွဲ့များမှ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လူနာများအား ပရဟိတ ပေးအပ်ရန် လျှောက်ထားနိုင်ပါသည်။

ဂျီ၊ ပြန်လည်ပေးအပ်ခြင်းမရှိလျှင် အရေးယူမှုများ

၁. ငွေကြေးထောက်ပံ့ခြင်းမူဝါဒအောက်တွင် ငွေကြေးထောက်ပံ့ခြင်းအကျိုးမဝင်သောသူများသည် စုဆောင်းခြင်း မူဝါဒအရ လူနာများသို့ တိုက်ရိုက်ငွေတောင်းခံပါမည်။ ပေးနိုင်သည့်နည်းလမ်းများနှင့် မပေးဆောင်ပါက အရေးယူမည့်အခြေအနေများကို ဤမူဝါဒတွင် ဖော်ပြထားသည်။ ငွေကြေးကောက်ခံခြင်းဆိုင်ရာ မူဝါဒကို လူနာနှင့်ဆိုင်သော စာရင်းကို ငြာနု၏ ခေါ်ဆိုရေးစင်တာရှိ 260-266-6700 သို့လည်းကောင်း၊ အခမဲ့ဖုန်းပြောဆိုနိုင်သည့် 855-814-0012 သို့လည်းကောင်း ခေါ်ဆို၍ ဖြစ်စေ၊ Parkview.com တွင် ဖြစ်စေ အခမဲ့ ရယူနိုင်သည်။

အိတ်ဂျီ၊ လူနာသို့ငွေတောင်းခံရန် တွက်ချက်သည့်အခြေခံအချက်များ

၁. ဤမူဝါဒအရ အကျိုးပင်ဆုံးဖြတ်ရာတွင် လူနာတစ်ယောက်သည် အရေးပေါ်သို့မဟုတ် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုရရန် ငွေကြေးထောက်ပံ့မှုအတွက် AGB ထက် ပို၍ တောင်းခံခြင်းပြုမည် မဟုတ်ပါ။
၂. Parkview Health သည် AGB ကိုဆုံးဖြတ်ရန် Look-Back Method (ပရိုလုန်ကညှိရှုနည်း)ကို အသုံးပြုသည်။ ဤနည်းကို အသုံးပြု၍ Parkview Health ဆေးရုံတစ်ခုစီ အတွက် AGB ကို Medicare ဝန်ဆောင်ခနှင့် ပုဂ္ဂလိက ကျန်းမာရေးအာမခံများမှ ခွင့်ပြုသော လွန်ခဲ့သော ၁၂ လအတွင်းမှ အရေးပေါ် နှင့် အခြား ဆေးဘက်ဆိုင်ရာများ အတွက် လိုအပ်သည့် စောင့်ရှောက်မှုများ၊ ဝန်ဆောင်မှု ကုန်ကျစရိတ် စုစုပေါင်းကို ထိုဝန်ဆောင်မှုများနှင့် ပတ်သက်၍ ကုန်ကျစရိတ်အဝဝကို စားခြင်းဖြင့် တွက်ချက်သည်။ Parkview Health သည် AGB ရာခိုင်နှုန်းအား လျှောက်ထားမှုကို တွက်ချက်မှုများပိုင်းဆိုင်ရာ ၁၂ လ ပြည့်ပြီး၂၀ ရက်မကြာမှ နှစ်မှသာ စတင်သည်။ AGB ကို စနစ်တစ်ခုလုံးအဆင့်တွင် တွက်ချက်အသုံးပြုပါသည်။
၃. အများပြည်သူများအနေဖြင့် Parkview Health ဆေးရုံတစ်ခုချင်းစီအတွက် လက်ရှိ AGB ရာခိုင်နှုန်းကို <https://www.parkview.com/patients-and-visitors/billing-and-insurance/financial-assistance> မှတစ်ဆင့် အခမဲ့ ရယူနိုင်မည်ဖြစ်သည်။
၄. Parkview Health သည် Parkview.com တွင် ဖတ်ရှုနိုင်သော ဤမူဝါဒအရ ငွေကြေးအကူအညီ ရယူရန် သတ်မှတ်ချက်ပြည့်မီသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုမှန်သမျှအတွက် ငွေမကောက်ခံသလို စုစုပေါင်း ကျသင့်ငွေများ ပေးချေမှုကိုလည်း လက်မခံပါ။

အိုင်၊ အိုဟိုင်းအို (Ohio) ဒေသခံများ - ကျန်းမာရေး စောင့်ရှောက်မှု အာမခံ အစီအစဉ် (HCAP)

၁. **HCAP အစီအစဉ် ဖော်ပြချက်-** Parkview ၏ အိုဟိုင်းအို ဆေးရုံများသည် အိုဟိုင်းအို၏ HCAP အစီအစဉ်တွင် ပါဝင်သည်။ HCAP အစီအစဉ်မှတစ်ဆင့် အကျိုးခံစားခွင့် ရရှိသော လူနာများသည် သာမန်လိုအပ်သော ဆေးကုသမှု ဆိုင်ရာ ဆေးရုံအဆင့် ဝန်ဆောင်မှုများကို အခမဲ့ ခံစားခွင့် ရှိသည်။
၂. **ရွေးချယ်သည့် အချက်များ-** လူနာသည် HCAP အစီအစဉ်၏ အောက်ပါအချက်များအရ ငွေကြေး ထောက်ပံ့မှုကို ခံစားခွင့် ရှိသည်။ (i) အိုဟိုင်းအို ဒေသခံ ဖြစ်ပါက၊ (ii) အတွင်းလူနာအဖြစ် ကုသမှု ခံယူစဉ် (သို့) ပြင်ပလူနာ ဝန်ဆောင်မှု ရယူစဉ် လူနာ (သို့) ၎င်း၏ မိသားစုဝင်ငွေသည် လက်ရှိ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ဖက်ဒရယ် လမ်းညွှန်ချက်များအရ သတ်မှတ်ထားသော ပမာဏခန့် (သို့) ၎င်းအောက် နည်းပါက၊ (iii) ဆေးဝါး ထောက်ပံ့မှု (Medicaid) အစီအစဉ်ကို လက်ခံရရှိသူ မဟုတ်သည့်အပြင်၊ အခြားပြည်နယ်ရှိ အများပြည်သူနှင့်ဆိုင်သော ကူညီထောက်ပံ့မှုကို လက်ခံရယူထားသူ မဟုတ်ပါက။
၃. **အကျိုးဝင်သော ဝန်ဆောင်မှုများ-** HCAP အစီအစဉ်မှ ရည်ရွယ်ထားသော ဝန်ဆောင်မှုများတွင် အစားထိုးကုသရေး ဝန်ဆောင်မှုများ၊ ၎င်းနှင့် ဆက်စပ်ရာ ဝန်ဆောင်မှုများမှလွဲ၍၊ အိုဟိုင်းအို ဆေးဝါး ထောက်ပံ့မှု (Medicaid) အစီအစဉ်အရ အကျိုးဝင်သည့် အတွင်းလူနာ နှင့် ပြင်ပလူနာ ဝန်ဆောင်မှုများ ပါဝင်သည်။
၄. **လျှောက်လွှာတင်သည့် လုပ်ငန်းစဉ်-** HCAP အစီအစဉ်အောက်ရှိ ငွေကြေး ထောက်ပံ့မှုကို လျှောက်ထားရာတွင် အရည်အချင်း စစ်ဆေးမှု ခံယူရန် လူနာ (သို့) တရားဝင် ကိုယ်စားလှယ် တစ်ဦးသည် HCAP ငွေကြေး ထောက်ပံ့ရေး လျှောက်လွှာကို ဖြည့်စွက်ပီပီလိုအပ်သော စာရွက်စာတမ်းများကို ပေးအပ်ရမည်။
 - က။ HCAP ငွေကြေး ထောက်ပံ့ရေး လျှောက်လွှာကို Ohio Parkview ဆေးရုံ၏ ငွေစာရင်းဌာနတွင်ဖတ်စေ၊ လူနာနှင့်ဆိုင်သော ဘဏ္ဍာရေး ဝန်ဆောင်မှုဌာန၏ ခေါ်ဆိုရေးစင်တာရှိ 260-266-6700 သို့လည်းကောင်း၊ အခမဲ့ဖုန်းပြောဆိုနိုင်သည့် 855-814-0012 သို့လည်းကောင်း ခေါ်ဆို၍ ဖတ်စေ၊ Parkview.com တွင်ဖတ်စေ (သို့) MyChart မှတစ်ဆင့်ဖတ်စေ တောင်းဆို၍ ရယူနိုင်သည်။ လျှောက်လွှာကို လူနာ (သို့) တရားဝင် ကိုယ်စားလှယ်မှ လက်မှတ်ထိုးထားရမည်။
 ၁. **ဆေးဝါး ထောက်ပံ့မှု (Medicaid) ရယူရေး လျှောက်ထားခြင်း-** လူနာများသည် HCAP အစီအစဉ် လျှောက်ထားမှု မပျံ့၊ အိုဟိုင်းအို ဆေးဝါး ထောက်ပံ့မှု (Ohio Medicaid) ရယူခွင့်ကို လျှောက်ထားရန် လိုသည်။
 ၂. **လျှောက်လွှာတင်သွင်းရမည့် ကာလ-** HCAP အစီအစဉ်အောက်ရှိ ငွေကြေး ထောက်ပံ့မှု အကူအညီ ရယူရန်အတွက် လျှောက်လွှာတင်သွင်းရမည့် ကာလသည် လူနာ ၏ ပထမဆုံးအကြိမ် ဆေးကုသမှု ခံယူအပြီးနောက်ဆက်တွဲ သတ်ပေးချက် ပေးပို့သည့် ရက်မှစ၍ သုံး (3) နှစ်အထိသာ ဖြစ်သည်။ သုံး (3) နှစ်တာကာလနောက်ပိုင်း လျှောက်လွှာများကို လက်ခံပေးမည် မဟုတ်ပါ။

3. **လိုအပ်သော ဝင်ငွေပိုင်းဆိုင်ရာ စာရွက်စာတမ်းများ-** ဝင်ငွေ အထောက်အထားပဋိပုံ လိုအပ်သော အချက်အလက်များကို HCAP ငွေကြေး ထောက်ပံ့မှု လျှောက်လွှာတွင် တောင်းခံပါသည်။ ထိုစာရွက်စာတမ်းများတွင် ငွေပေးချေမှု ဖြေပုံပိုင်းများ၊ W-2 များ (သို့) သက်ဆိုင်ရာ အချိန်ကာလ (ဆေးရုံ၏ ဝန်ဆောင်မှု မရယူမီ 3 (သို့) 12 လ) အတွင်း ဝင်ငွေ အချက်အလက်များ ပါသော အခင်း စာရွက်စာတမ်းများ စသည့် ဝင်ငွေအထောက်အထားများ ပါဝင်သည်။
 - A. “ဝင်ငွေရှင်းတမ်းတွင် သူညီ” အဖွဲ့မှ မှတ်တမ်းသွင်းထားပါက၊ မည်သို့ အသက်ရှင်နေထိုင်ကြောင်း သီးခြား ရှင်းလင်းချက် တစ်ခု လိုအပ်နိုင်သည်။
4. **အတွင်းလူနာအတွက် ဝန်ဆောင်မှုများ-** အတွင်းလူနာ ဝန်ဆောင်မှုအရ လူနာသည် အလားတူ ရောဂါအခြေအနေအထားနှင့် ဆေးရုံဆင်းသည့် ရက်မှ 45 ရက်အတွင်း ဆေးရုံပန်တက်ရခြင်း မရှိလျှင်ပင် ဆေးရုံတစ်ခါတက်တိုင်း သီးခြား စစ်ဆေးဆုံးဖြတ်၍ သတ်မှတ်ပေးသည်။
5. **ပဋိပလူနာအတွက် ဝန်ဆောင်မှုများ-** ပဋိပလူနာ ဝန်ဆောင်မှုများအတွက် ကနဦး ဝန်ဆောင်မှု စသည့် ရက်မှ ရက် 90 အထိ အကျုံးဝင် သက်ရောက်ကြောင်း သတ်မှတ်သည်။
 - b. ခ။ အခင်း ငွေကြေး ထောက်ပံ့မှု ရွေးချယ်စရာများနှင့် ဆက်စပ်သည့်အရာများ။ အိုဟိုင်းအိုး ဒေသခံများအတွက် ငွေကြေး ထောက်ပံ့မှု တောင်းဆိုချက်များကို လုပ်ဆောင်ရာတွင် ပထမဆုံးအနေဖြင့် HCAP အစီအစဉ်အရ စိစစ်ရွေးချယ်ပေးမည်။ Parkview ၏ ငွေကြေး ထောက်ပံ့မှု မူဝါဒအတိုင်း လိုက်နာဆောင်ရွက်သည်။
 - c. ဂ။ HCAP ၏ လုပ်ငန်းဆောင်တာများအတွက် အိုဟိုင်းအိုး HCAP ဌာနတွင်း လုပ်ငန်းစဉ်ကို ကိုးကားဆောင်ရွက်ပါ။

ဇယား။ ဆေးရုံဆက်သွယ်ရန်များ

ဤမူဝါဒနှင့်ပတ်သက်၍ ဆက်လက်သိလိုပါက အောက်ပါတို့ကိုဆက်သွယ်ပါ -

1. လူနာ တရင်းအင်းဆိုင်ရာ ခေါ်ဆိုမှုစင်တာ (Patient Accounting Call Center) 260-266-6700 သို့ အခမဲ့ခေါ်ဆိုခွင့်နံပါတ် 855-814-0012 သို့
 ARS အသင်း - လူနာများ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ
 Parkview Health
 စာပို့နံပါတ် 5600
 Fort Wayne, IN 46895
2. မနက် 9 နာရီမှ ညနေ 4 နာရီအတွင်း အောက်ပါ ငွေကိုင်ရှင်များကိုလည်း ဆက်သွယ်နိုင်သည်။

Parkview Regional Medical Center and Parkview Ortho Hospital Entrance 3 11141 Parkview Plaza Drive, Suite 100 Fort Wayne, IN 46845 Parkview Hospital Randallia 2200 Randallia Drive Fort Wayne, IN 46805 Parkview Bryan Hospital 433 W. High Street Bryan, OH 43506 Parkview DeKalb Hospital 1316 E. 7th Street Auburn, IN 46706 Parkview Huntington Hospital 2001 Stults Road Huntington, IN 46750	Parkview Kosciusko Hospital 1355 Mariners Drive Warsaw, IN 46582 Parkview LaGrange Hospital 207 North Townline Road LaGrange, IN 46761 Parkview Montpelier Hospital 909 E. Snyder Avenue Montpelier, OH 43543 Parkview Noble Hospital 401 Sawyer Road Kendallville, IN 46755 Parkview Wabash Hospital 10 John Kissinger Drive Wabash, IN 46792	Parkview Whitley Hospital 1260 E. State Road 205 Columbia City, IN 46725 Parkview Archbold 121 Westfield Drive Archbold, OH 43502 Parkview Park Center 909 E. State Blvd. Fort Wayne, IN 46805
---	---	---

ကနေ အခင်းအချက်အလက်

1. Parkview Parkview Health အထောက်အပံ့များ နှင့်/သို့မဟုတ် ပံ့ပိုးသူများသည် လူနာများအတွက် ကုန်ကျစရိတ်မရှိဘဲ လူထုအကျိုးခံစားခွင့်အနေဖြင့် လူထုအဖွဲ့အစည်းက ရည်ညွှန်းလွှဲပြောင်းပေးသော ရွေးချယ်ဝန်ဆောင်မှုများကို ပံ့ပိုးရန် ရွေးချယ်နိုင်ပါသည်။ ဤလူထု အဖွဲ့အစည်းများတွင် အောက်ပါအတိုင်း ကန့်သတ်ချက်မရှိဘဲ ပါဝင်နိုင်ပါသည်။
 Matthew 25 Health and Care & Neighborhood Health Clinic.

ရည်ညွှန်းများ

လက်ရှိနှစ်၏ စုစုပေါင်းမိသားစုဝင်ငွေနှင့် နှိုင်းယှဉ်ပြီး ပြည်ထောင်စု ဆင်းရဲမှုညွှန်းကိန်းအဆင့်၏ 275% ကို ငွေကြေးထောက်ပံ့မှုအတွက် အကျိုးဝင်၊ မဝင် ဆုံးဖြတ်ပါမည်။ ပြည်ထောင်စု ဆင်းရဲမှုညွှန်းကိန်းကို နှစ်စဉ် ပထမ သုံးလပတ်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ထုတ်ပြန်သည်။ လက်ရှိ ပြည်ထောင်စုဆင်းရဲမှု ညွှန်းကိန်းကိုParkview.com တွင်ရရှိနိုင်သည်။